

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
မြန်မာကုန်သွယ်မှုနှင့်တင်ရေးအဖွဲ့



myantrade

အမျိုးသားပို့ကုန်မဟာဗျူဟာ(NES) ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍ

အမျိုးသားပို့ကုန်မဟာဗျူဟာရေးဆွဲအကောင်အထည်ဖော်မှု

- ❖ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်မြှင့်တင်ရေးမူဝါဒ၏ အဓိကအခန်းကဏ္ဍအဖြစ် အမျိုးသား ပို့ကုန်မဟာဗျူဟာ (National Export Strategy - NES) ကို ၂၀၁၃ ခုနှစ်တွင် ရေးဆွဲအကောင်အထည်ဖော်ခဲ့ပါသည်။
- ❖ အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၁၅-၂၀၁၉ တွင် ဦးစားပေးကဏ္ဍ (Priority Sector) (၇) ခုနှင့် ကုန်သွယ်မှု အထောက်အကူပြုကဏ္ဍ (Trade Support Function) (၄) ခုတွင် ဆန်စပါးပို့ကုန်မြှင့်တင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက်ပါ ရွေးချယ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။
- ❖ အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ တွင် ဦးစားပေးကဏ္ဍ (Priority Sector) (၁၃) ခုနှင့် ကုန်သွယ်မှု အထောက်အကူပြုကဏ္ဍ (Trade Support Function) (၅) ခုကို ရွေးချယ်ခဲ့ပြီး ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍကိုပါ ဆက်လက်ထည့်သွင်း ဆောင်ရွက်လျက်ရှိပါသည်။


အမျိုးသားပို့ကုန်မဟာဗျူဟာတွင်ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍရွေးချယ်မှု

- ❑ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်တစ်ရပ်ဖြစ်သည့် “စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး” နှင့် ကိုက်ညီခြင်း။
- ❑ မြန်မာနိုင်ငံသည် ဆန်စပါးကို အဓိကစိုက်ပျိုးထုတ်လုပ်သော နိုင်ငံဖြစ်ခြင်း၊ ဆန်နှင့် ထမင်းကို အဓိကစားသုံးခြင်း။
- ❑ စီးပွားရေးနှင့် လူမှုရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအလေးထားရမည့် ကဏ္ဍဖြစ်ခြင်း။
- ❑ ကမ္ဘာ့ဆန်စပါး ဈေးကွက်အခြေအနေအရ အလားအလာကောင်းများ ရရှိနိုင်ခြင်း။
- ❑ နိုင်ငံတကာဈေးကွက်တွင် ဆန်ကိုပြုပြင်ထုတ်လုပ်ထားသည့် Value Added အစားအစာများ ဝယ်လိုအားမြင့်တက်လာခြင်း။
- ❑ ကိုဗစ်-၁၉ ကပ်ရောဂါပျံ့နှံ့မှုကြောင့် ကမ္ဘာ့နိုင်ငံများတွင် ဆန်ဝယ်လိုအား ရုတ်တရက်မြင့်တက်လာခြင်း။
- ❑ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs) များအတွက် အကျိုးကျေးဇူးများစွာ ရရှိခြင်း။
- ❑ အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ခြင်း၊ ဝင်ငွေတိုးတက်လာခြင်းနှင့် ဆင်းရဲမှုလျော့ချနိုင်မည်ဖြစ်ခြင်း။

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၂၀၁၉) တွင် ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍ ဆောင်ရွက်ခဲ့မှု


- ☐ ဈေးကွက်ချဲ့ထွင်မှုများဆောင်ရွက်နိုင်ခဲ့ပြီး အဓိကအနေဖြင့် တရုတ်နိုင်ငံ ဈေးကွက်သို့ တင်ပို့နိုင်ခဲ့သည်။ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမြင့်ဆုံး ပို့ကုန်စံချိန်ကို ရောက်ရှိခဲ့ပြီး မက်ထရစ်တန် ၃.၅၉ သန်း တင်ပို့နိုင်ခဲ့သည်။ အမျိုးသားပို့ကုန်မဟာဗျူဟာ၏ လုပ်ငန်းစီမံချက်များနှင့် ချိတ်ဆက်ဆောင်ရွက် အကောင်အထည်ဖော်မှုအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းပေါင်း (၄၀) ခုရှိပြီး လုပ်ငန်းစီမံချက်များ၏ ၆၈% ကို အကောင်အထည် ဖော်နိုင်ခဲ့သည်။

Figure 8: Rice Strategy: Activities under Implementation



Source: ITC calculations based on the results from the PoA review exercise conducted with the rice SWG


Figure 9: Rice strategy: projects by region



Source: SIMT

ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍ မျှော်မှန်းချက်

“ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝင်ငွေတိုးပွားစေရန်အတွက်
ဆန်စပါးထုတ်လုပ်မှုနှင့် တင်ပို့မှုတွင် အရည်အသွေးမြင့်၍ သဘာဝပတ်ဝန်းကျင်နှင့်အညီ ရေရှည်တည်တံ့သော
ဖွံ့ဖြိုးမှုရရှိစေရန်”



ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍ (၂၀၂၀-၂၀၂၅) လုပ်ငန်းစီမံချက် (Plan of Action-PoA) ဒီဇိုင်းရေးဆွဲခြင်း

- ❑ ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍနှင့် လုပ်ငန်းစီမံချက် (PoA) ရေးဆွဲရေး အစည်းအဝေးများကို သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ညှိနှိုင်းပူးပေါင်းကျင်းပခြင်း။
- ❑ PoA ကိုအပြီးသတ် အတည်ပြုနိုင်ရန်အတွက် အစည်းအဝေးများကို Virtual စနစ်ဖြင့် ကျင်းပခြင်း။
- ❑ ဆွေးနွေးညှိနှိုင်းရရှိသည့် လုပ်ငန်းစီမံချက်(မူကြမ်း) တွင် ကိုဗစ်-၁၉ ကာလပြီးနောက် အကူအညီပေးနိုင်မည့် အခြေအနေများကိုပါ ထည့်သွင်း၍ သက်ဆိုင်ရာဝန်ကြီးဌာန၊ အသင်းအဖွဲ့များသို့ပေးပို့ပြီး သဘောထားမှတ်ချက် တောင်းခံခြင်း။
- ❑ ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍအပါအဝင် အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ၏ ပင်မလုပ်ငန်းစီမံချက်နှင့် ကဏ္ဍ (၁၄) ခု၏ လုပ်ငန်းစီမံချက်များအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် စီးပွားရေးရာကော်မတီ၏ (၉/၂၀၂၁) ကြိမ်မြောက် နှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ (၁/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးများမှ အတည်ပြုခဲ့ပြီးဖြစ်ခြင်း။

ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍအတွက် လုပ်ငန်းစီမံချက် (Plan of Action-PoA)

ကဏ္ဍအမည်	မဟာဗျူဟာ ဦးတည်ချက်	လုပ်ငန်းဆောင် ရွက်မှုဆိုင်ရာ ရည်မှန်းချက်	ဦးစားပေး			စုစုပေါင်း လုပ်ငန်းစီမံချက် အရေအတွက်
			၁	၂	၃	
ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍ	၃	၈	၁၂	၉	၄	၂၅

ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍ

မဟာဗျူဟာဦးတည်ချက် (Strategic Objectives)

- (၁) အရည်အသွေးမြင့် ဆန်ထုတ်လုပ်မှုနှင့် ဆန်အထွက်နှုန်းမြှင့်တင်ရန်။
- (၂) ရိတ်သိမ်းချိန်လွန် အခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်ရန်နှင့် အရည်အသွေးစမ်းသပ်စစ်ဆေးသည့် ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာစေရန်။
- (၃) ပို့ကုန်တိုးမြှင့်တင်ပို့ခြင်းနှင့် ဈေးကွက်ဆိုင်ရာ သိရှိနားလည်ခြင်းများမှတစ်ဆင့် ဈေးကွက်ဝင်ရောက်နိုင်မှု တိုးတက်လာစေရန်။



ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍ

❑ ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍနှင့် လုပ်ငန်းစီမံချက် (Plan of Action-PoA) တွင် ပါဝင်သော အချက်အလက်များမှာ-

- (၁) မဟာဗျူဟာဦးတည်ချက် (Strategic Objectives)
- (၂) လက်တွေ့အကောင်အထည်ဖော်မည့် ရည်မှန်းချက်များ (Operational Objectives)
- (၃) အကောင်အထည်ဖော်ဆောင်ရွက်မည့် အသေးစိတ်လုပ်ငန်းစဉ်များ (Activities)
- (၄) ဦးစားပေးအဆင့် (Priority)
- (၅) စတင်ဆောင်ရွက်မည့်နေ့စွဲ (Start date)
- (၆) ပြီးဆုံးမည့်နေ့စွဲ (End Date)
- (၇) ဦးတည်သတ်မှတ်ချက်များ (Targets)
- (၈) ဦးဆောင်အကောင်အထည်ဖော်မည့် အဖွဲ့အစည်း (တာဝန်ခံဌာန) (Leading Implementing Partner)
- (၉) အထောက်အကူပြုအဖွဲ့အစည်းများ (Supporting implementing partners)
- (၁၀) ခန့်မှန်းကုန်ကျစရိတ်များ (Estimated cost)

ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍအတွက် ဦးစားပေးဆောင်ရွက်မည့် Activities များ

မဟာဗျူဟာ မြောက် ရည်မှန်းချက်များ	လုပ်ငန်းဆောင်ရွက် မှုဆိုင်ရာ ရည်မှန်းချက်များ	လုပ်ဆောင်ချက်	ဦးစား ပေးမှု	စတင် သည့် ရက်စွဲ	ပြီးဆုံးသည့် ရက်စွဲ	ဦးတည်သတ်မှတ် ချက်များ	ဦးဆောင် ဆောင်ရွက် သည့်မိတ်ဖက် အဖွဲ့အစည်းများ	အထောက် အကူပြုသည့် မိတ်ဖက်အဖွဲ့ အစည်းများ	ခန့်မှန်းခြေ ကုန်ကျ စရိတ် (US\$)
၁။ အရည်အသွေး မြင့် ဆန်ထုတ်လုပ်မှု နှင့်ဆန်အထွက်နှုန်း မြှင့်တင်ရန်။	၁.၁။ အရည်အသွေး မြင့် မျိုးစပါးများနှင့် လယ်ယာသွင်းအားစု များရရှိအသုံးပြုနိုင် ခွင့်တိုးတက်လာစေ ရန်။	၁.၁.၁။ “မြန်မာနိုင်ငံတွင်အရည်အသွေးမြင့်ဆန်မျိုး ကွဲများထုတ်လုပ်နိုင်ရန် မျိုးစပါးများ၏ အရည် အသွေးအာမခံချက်ရှိစေရေး” စီမံကိန်းကိုအကောင် အထည်ဖော်ပါ။ ဤစီမံကိန်းတွင် အရည်အသွေးမြင့်မျိုးစပါး (၇) မျိုး ထုတ်လုပ်ခြင်းနှင့် ၎င်းတို့ကိုထုတ်လုပ်ရန် အထွက် နှုန်းမြင့် အရည်အသွေးကောင်းသော မျိုးစပါးထုတ် လုပ်ရေး မျိုးသန့်ခြံ ၉ ခုကို သတ်မှတ်စီစဉ်ခြင်းတို့ပါ ဝင်သည်။ (မျိုးစပါး Ongoing Project)	၁	၀၁/၁၀/၂၀၂၀	၃၀/၀၉/၂၀၂၅	- အရည်အသွေးမြင့် မျိုးစပါးထုတ်လုပ် မှုစီမံကိန်းကို၂၀၂၁ ခုနှစ်တွင်အကောင် အထည်ဖော်ရန်။	DoA (မျိုးစေ့ ဌာနခွဲ)	ပုဂ္ဂလိကလုပ် ငန်းများ (စီမံကိန်း အဆိုပြုလွှာကို ကြည့်ပါ) DAR	၂၀၀,၀၀၀
		၁.၁.၂။ ကိုဗစ်-၁၉။ MoALI မှထုတ်ပြန်သော လမ်း ညွှန်ချက်များနှင့်အညီတာဝန်ယူမှုရှိသော အကျိုးတူ လယ်ယာစိုက်ပျိုးရေး အစီအစဉ်များရေးဆွဲရန်။ -လယ်သမားများအား နည်းပညာဆိုင်ရာ သင်တန်း များပေးခြင်းနှင့် လယ်ယာမြေ စောင့်ကြည့်အကဲ ဖြတ်ခြင်းစနစ်များ ဆောင်ရွက်ပေးခြင်းဖြင့် စိုက် ပျိုးရေးအလေ့အကျင့်ကောင်းများ (GAP) ကို မြှင့်တင်ပေးရန်။ -လယ်သမားများအား အရည်အသွေးပြည့် မျိုးစပါး များနှင့် ဓါတ်မြေသြဇာများကို ပံ့ပိုးပေးရန်။ -ဝယ်ယူမှုများ၏ လိုအပ်ချက်များကိုလိုက်၍ ထုတ် လုပ်မှုအစီအစဉ်ရေးဆွဲနိုင်ရေးအတွက် လယ်သမား များကို ပံ့ပိုးပေးရန်။ (ကန်ထရိုက်လယ်ယာ, Ongoing Project)	၁	၀၁/၁၀/၂၀၂၀	၃၀/၀၉/၂၀၂၅	- ၂၀၂၀ ခုနှစ် မတ် သုန်စပါး စိုက်ပျိုးမှု မှစတင်၍ တာဝန် ယူမှုရှိသောအကျိုး တူလယ်ယာ စိုက် ပျိုးရေးအစီအစဉ် ကို အကောင်အ ထည် ဖော်ဆောင် ရွက်ရန်။ (ပြည်နယ်နှင့်တိုင်း ၁၄ ခုတွင် ဧက ၂၀၀,၀၀၀)	MRF	MADB/MEB MoPF Moi DoA (မျိုးစေ့ဌာနခွဲ/ စိုက်ပျိုးရေးတိုးချဲ့ ဌာနခွဲ)DAR	၁၀၀,၀၀၀ (ရာသီအလိုက် လုပ်ငန်းလည် ပတ်ငွေ) ၂၀,၀၀၀,၀၀၀ (တစ်ရာသီ နှစ်ချင်းဆပ် ချေးငွေ) ၄၀,၀၀၀,၀၀၀ (MADB/MEBမှ တစ်ဆင့်ကုန် သွယ်ရေးငွေ ကြေးထောက်ပံ့ ခြင်း)

ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍအတွက် ဦးစားပေးဆောင်ရွက်မည့် Activities များ

မဟာဗျူဟာ မြောက် ရည်မှန်းချက်များ	လုပ်ငန်းဆောင်ရွက် မှုဆိုင်ရာ ရည်မှန်းချက်များ	လုပ်ဆောင်ချက်	ဦးစား ပေးမှု	စတင် သည့် ရက်စွဲ	ပြီးဆုံးသည့် ရက်စွဲ	ဦးတည်သတ်မှတ် ချက်များ	ဦးဆောင် ဆောင်ရွက် သည့်မိတ်ဖက် အဖွဲ့အစည်းများ	အထောက် အကူပြုသည့် မိတ်ဖက်အဖွဲ့ အစည်းများ	ခန့်မှန်းခြေ ကုန်ကျ စရိတ် (US\$)
	၁.၃။ ထုတ်ကုန် အမျိုးမျိုးထုတ်လုပ် နိုင်ရန် ဤကဏ္ဍ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်။	၁.၃.၁။ အော်ဂဲနစ်စိုက်ပျိုးရေးလုပ်ငန်းများ စတင် အကောင်အထည်ဖော်ရန်နှင့် လုပ်ငန်းရှင်များအား ၎င်းတို့၏ လယ်ယာမြေများအတွက် အော်ဂဲနစ် အသိအမှတ်ပြုလက်မှတ် ရရှိရေးကူညီပေးရန် အတွက် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ရှေ့ပြေးစမ်းသပ်စီမံချက် ၂ ခုကို ဆောင်ရွက်ရန်။ (အော်ဂဲနစ်စိုက်ပျိုးရေး)	၃	၀၁/၁၀/၂၀၂၀	၃၀/၀၉/၂၀၂၅	- ရှေ့ပြေးစမ်းသပ် စီမံချက် ၂ ခုကို ဆောင်ရွက်ရန်။	DoA	MoC မြန်မာနိုင်ငံ အော်ဂဲနစ် စိုက်ပျိုးရေးအဖွဲ့ (MOAG)	ရှေ့ပြေးစမ်းသပ် စီမံချက်တစ်ခု လျှင် ၅၀၀,၀၀၀
		၁.၃.၂။ စပါးခွံကို အသုံးပြုသည့် ဇီဝလောင်စာ စွမ်းအင်စက်ရုံတစ်ခု တည်ထောင်ရန်။ အဓိကထုတ်လုပ်မှုနယ်မြေ တစ်ခုဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးတွင် အဆိုပါစက်ရုံအား စမ်းသပ် တည်ဆောက်မည်ဖြစ်ပြီး ဒေသခံပြည်သူ များအား လျှပ်စစ်နှင့်အပူစွမ်းအင်ကို ထောက်ပံ့ပေး မည်ဖြစ်သည်။ ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ မိတ်ဖက်လုပ်ငန်းများ၏ အားထုတ်မှုများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ တဆင့် အဆိုပါစက်ရုံကို ငွေကြေးမတည်ပေးမည် ဖြစ်သည်။ စီလီကွန် Value Added to be produced (MOU was signed with MRF and Carboil Myanmar (JV with Russian Co.) on 20-8- 2022	၃	၀၁/၁၀/၂၀၂၂	၃၀/၀၉/၂၀၂၅	- ဇီဝလောင်စာ စွမ်းအင်စက်ရုံ တည်ဆောက် ရန်။	MRF	လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန (MoEE) MoNREC (ECD) DICA MAPCO MIC DPs	၅,၀၀၀,၀၀၀

ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍအတွက် ဦးစားပေးဆောင်ရွက်မည့် Activities များ

မဟာဗျူဟာ မြောက် ရည်မှန်းချက်များ	လုပ်ငန်းဆောင်ရွက် မှုဆိုင်ရာ ရည်မှန်းချက်များ	လုပ်ဆောင်ချက်	ဦးစား ပေးမှု	စတင် သည့် ရက်စွဲ	ပြီးဆုံးသည့် ရက်စွဲ	ဦးတည်သတ်မှတ် ချက်များ	ဦးဆောင် ဆောင်ရွက် သည့်မိတ်ဖက် အဖွဲ့အစည်းများ	အထောက် အကူပြုသည့် မိတ်ဖက်အဖွဲ့ အစည်းများ	ခန့်မှန်းခြေ ကုန်ကျ စရိတ် (US\$)
၂။ ရိတ်သိမ်းချိန် လွန် အခြေခံအ ဆောက်အအုံများ ကို အဆင့်မြှင့်တင် ရန်နှင့် အရည်အ သွေးစမ်းသပ်စစ် ဆေးသည့်ဝန် ဆောင်မှုလုပ်ငန်း များ တိုးတက်လာ စေရန်။	၂.၁။ သိုလှောင်ရုံနှင့် ရိတ်သိမ်းပြီးစပါး များထားရှိရမည့် အဆောက်အအုံများ ကို တိုးချဲ့ပါ။	၂.၁.၁။ ကိုဗစ်-၁၉။ ရပ်ရွာ အဆင့်အသေးစားသို့ လှောင်ရုံနှင့် စပါးအခြောက်ခံသည့် အထောက်အပံ့ ပစ္စည်းကိရိယာ အဆောက်အအုံများကို တည် ဆောက်ရန်။ အထောက်အပံ့ပစ္စည်းကိရိယာ အဆောက်အအုံ များ စီမံခန့်ခွဲမှုနှင့် ထိန်းသိမ်းမှုအတွက် နည်းပညာ ဆိုင်ရာ သင်တန်းများပေးမည့် လုပ်ငန်းစဉ်။ ထိုကဲ့သို့သော အထောက်အပံ့ပစ္စည်းကိရိယာ အဆောက်အအုံများသည် နိုင်ငံခြားသို့ ဆန်တင်ပို့ သူများ၏ လုပ်ငန်းလည်ပတ်မှုကို စဉ်ဆက်မပြတ် လုပ်ဆောင်နိုင်စေမှု၊ ဈေးနှုန်းမတည်ငြိမ်မှုကို ထိန်း ချုပ်ပေးခြင်းနှင့် ဈေးကွက်တည်ငြိမ်မှုကို သေချာ စေမှု စသည့်အကျိုးကျေးဇူးများ ရှိစေနိုင်မည်။ ဤစီမံကိန်းကို PPP နည်းလမ်းအရ အဆင့်မြှင့်တင် သင့်သည်။	၁ ဆိုင်လို	၀၁/၀၁/၂၀၂၀	၃၀/၀၉/၂၀၂၅	- အခြောက်ခံရန်နှင့် သိုလှောင်ရန် အဆောက်အအုံ ငယ် စုစုပေါင်း ၅၁ စုံတည်ဆောက်ရ န်။	MoALI	MRF ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာန DoA MRF MoC စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင် ရွက်ရေးရန်ပုံငွေ (EDCF) MADB/MEB	တစ်နေရာလျှင် ၁၃၅,၀၀၀
		၂.၁.၂ ။ ကိုဗစ်-၁၉။ ဖြစ်ပွားနေသည့် ကာလတွင် အစိုးရမှကြိုတင်စီစဉ်သော အရန်ရိက္ခာဆန် ၁၀ % ထားရှိရေး အစီအစဉ် (RBSS) အရ ဆန်သိုလှောင် ရန် ခေတ်မီသိုလှောင်ရုံ ဆောက်အအုံများကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ၂၀၂၀ မေလမှစ၍ တည်ဆောက်ရန်။ ပြည်သူ့အာဏာပိုင်များသည် ဤရည်ရွယ်ချက် အတွက်ပုဂ္ဂလိကပိုင်သိုလှောင်အဆောက်အအုံများ ငှားရမ်းခြင်းကိုကုန်သွယ်လုပ်ငန်းလည်ပတ်မှုအသုံး စရိတ်ဖြင့်လက်ရှိအချိန်တွင် ငှားရမ်းနေကြရသည်။	၁ ဆိုင်လို	၀၁/၀၁/၂၀၂၀	၃၀/၁၂/၂၀၂၅	- အရန် ဆန် ၁၀% သိုလှောင်နိုင်သည့် သိုလှောင် အဆောက်အအုံ များတည်ဆောက် ရန်။	MoC(DOCA)	MoPF MIFER MRF	NA

ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍအတွက် ဦးစားပေးဆောင်ရွက်မည့် Activities များ

မဟာဗျူဟာ မြောက် ရည်မှန်းချက်များ	လုပ်ငန်းဆောင်ရွက် မှုဆိုင်ရာ ရည်မှန်းချက်များ	လုပ်ဆောင်ချက်	ဦးစား ပေးမှု	စတင် သည့် ရက်စွဲ	ပြီးဆုံးသည့် ရက်စွဲ	ဦးတည်သတ်မှတ် ချက်များ	ဦးဆောင် ဆောင်ရွက် သည့်မိတ်ဖက် အဖွဲ့အစည်းများ	အထောက် အကူပြုသည့် မိတ်ဖက်အဖွဲ့ အစည်းများ	ခန့်မှန်းခြေ ကုန်ကျ စရိတ် (US\$)
		၂.၁.၄။ ကိုဗစ်-၁၉။ လယ်ယာစီးပွားရေး ဝန်ဆောင်မှုစင်တာများ (Agribusiness Service Centres- ASC Project) ကို မြို့နယ်ပေါင်း ၃၀ မြို့နယ်တွင် တည်ဆောက်မည့် ပေါင်းစပ်အဆိုပြုချက်ကို ဖော်ဆောင်ရန်။ (ASC4 နေရာ) Ongoing Project implementing by MRF and CITIC China State owned Co., Remaing area to be implemented each year	၁	၀၁/၁၀/၂၀၂၀	၃၀/၀၉/၂၀၂၅	- ၂၀၂၁ မှစတင် ကာတစ်နှစ်လျှင် စင်တာအရေအတွက်အနည်းဆုံး ၆ ခု တည်ဆောက်ရန်	MRF	MAPCO MoPF MoI ဒေသခံ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများတရုတ် CITIC အဖွဲ့	၄၀၀,၀၀၀,၀၀၀
၃။ ပို့ကုန်တိုးမြှင့်တင်ပို့ခြင်းနှင့် ဈေးကွက်ဆိုင်ရာ သိရှိနားလည်ခြင်းများမှတစ်ဆင့်ဈေးကွက်ဝင်ရောက်နိုင်မှုတိုးတက်လာစေရန်။	၃.၁။ ဈေးကွက်သတင်းအချက်အလက် ရရှိမှုတိုးတက်စေရန်။	၃.၁.၁။ ဆန်နှင့်ပတ်သက်သည့် သတင်းအချက်အလက်စင်တာတစ်ခု တည်ဆောက်ရန်။ ဤအစီအစဉ်သည် လုပ်ငန်းဆောင်ရွက်သူများအား ဈေးကွက်သတင်းအချက်အလက်များကို အချိန်နှင့်အမျှ အလွယ်တကူရရှိနိုင်စေရန်ဖြစ်သည်။	၃	၀၁/၁၀/၂၀၂၂	၃၀/၀၉/၂၀၂၅	- သတင်းအချက်အလက်ဖလှယ်ရေးစင်တာကိုတည်ဆောက်လည်ပတ်ဆောင်ရွက်ရန်။	MRF	MRMA MoC (MyanTrade) MoALI (စီမံကိန်းဦးစီးဌာန)	၁၅၀,၀၀၀ (F/S only)
		၃.၁.၂။ အစိုးရအရာရှိများအား ဆန်ထုတ်လုပ်မှုကဏ္ဍ စာရင်းအင်းဆိုင်ရာ နည်းပညာကောင်းများကို လေ့ကျင့်သင်ကြားပေးရန်။ ကဏ္ဍများအားလုံးထဲတွင် ထုတ်လုပ်မှု၊ ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းသုံးစွဲမှုကို ခြုံငုံမိစေသည့် စာရင်းအင်းကဏ္ဍများ။ ဤအချက်သည် ရင်းနှီးမြှုပ်နှံမှုနှင့်ဈေးကွက် ဆုံးဖြတ်ချက်များကို အများပြည်သူနှင့် ပုဂ္ဂလိက လုပ်ငန်းများထံ ကောင်းစွာအသိပေးနိုင်စေမည်။ (CSO မှ သင်တန်းတစ်ကြိမ် ပို့ချပြီးဖြစ်ပါသည်။)	၁	၀၁/၁၀/၂၀၂၁	၃၀/၀၉/၂၀၂၃	- CSO အရာရှိ ဦးရေ ၅၀ ဦးကို လေ့ကျင့်သင်တန်းပေးရန်။ - အချက်အလက်များစုဆောင်းခြင်းနှင့်အစီရင်ခံခြင်းဆိုင်ရာဝန်ကြီးဌာန အသီးသီးမှ အရာရှိ ၁၀ ဦးကို သင်တန်းပေးရန်။	CSO	MoPF MoALI (စီမံကိန်းဦးစီးဌာန/ DLMS) MyanTrade	၁၀၀,၀၀၀
		၃.၃.၂။ ရွှေ့တိုပေါ်ဆန်းစမ်းအတွက် Geographical Indication (GI) tag ရရှိရန် နည်းပညာအကူအညီပံ့ပိုးပေးရန်။ (On going Project)	၁	၀၁/၁၀/၂၀၂၀	၃၀/၀၉/၂၀၂၂	- ၂၀၂၂ တွင် GI ရရှိရန်။	ရွှေ့တိုပေါ်ဆန်းထုတ်လုပ်သူများနှင့်ပြည်ပသို့တင်ပို့သူများအသင်း	MRF MoC DoCA IPD	၁၀၀,၀၀၀

ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍအတွက် ထပ်မံထည့်သွင်းလိုသည့် အဆိုပြု Activities များ

မဟာဗျူဟာ မြောက် ရည်မှန်းချက်များ	လုပ်ငန်းဆောင်ရွက်မှု ဆိုင်ရာ ရည်မှန်းချက်များ	လုပ်ဆောင်ချက်	ဦးစား ပေးမှု	စတင် သည့် ရက်စွဲ	ပြီးဆုံး သည့် ရက်စွဲ	ဦးတည်သတ်မှတ် ချက်များ	ဦးဆောင် ဆောင်ရွက် သည့်မိတ်ဖက် အဖွဲ့အစည်းများ	အထောက် အကူပြုသည့် မိတ်ဖက်အဖွဲ့ အစည်းများ	ခန့်မှန်းခြေ ကုန်ကျ စရိတ် (US\$)
	၁.၂။ ဓါတ်မြေသြဇာ နှင့်ပိုးသတ်ဆေးများ ထုတ်လုပ်ခြင်းနှင့် သုံးစွဲမှုဖြင့်တင်ခြင်း	၁.၂.၁။ ဓါတ်မြေသြဇာစက်ရုံ (၅) ရုံကို ပြန်လည် လည်ပတ်ရန် (သို့) ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်း၊ နိုင်ငံခြားဖြင့် ဖက်စပ်လုပ်ကိုင်ခြင်းဖြင့် ပြည်တွင်း ဖြစ် အဆင့်မြှင့်တင်ခြင်းဖြင့် ပြန်လည်ထုတ် လုပ်ရန်အတွက် ဖြစ်နိုင်ချေလေ့လာရန်။				ယူရီးယားဓါတ်မြေ သြဇာစက်ရုံ (၅) ရုံ	စွမ်းအင် ဝန်ကြီးဌာန	ဘဏ္ဍာရေးဝန်ကြီး ဌာန မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် (MIC)	၂၀၀,၀၀၀
		၁.၁.၆။ MOAI ၏ မျိုးစေ့ဖြန့်ဖြူးခြင်းကွန်ရက် တိုးချဲ့ရန်အတွက် တောင်သူများနှင့် ချိတ်ဆက်ကာ ဒေသ တိုင်းအသိအမှတ်ပြု မျိုးစေ့များကိုသာ စိုက်ပျိုးစေရန်။	၂			မြို့နယ်အဆင့် တွင် တောင်သူ ၅၀၀၀ နှင့် လယ် ဧက ၂၅၀၀၀ ကို သတ်မှတ်သည့် မျိုးစေ့စိုက်ပျိုး ထုတ် လုပ်သူများအဖြစ် သတ်မှတ်ရန်။	MOAI	MRF ၊ လယ်သမား များ၊ မျိုးစေ့ထုတ် သူများ	၅ သန်း
	၄.၁။ လယ်သမားများ သည်ခေတ်မှီစိုက်ပျိုး ရေးစနစ်များကို အသုံး ပြုလာသည့်နှင့်အမျှ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာများကိုလည်း အသိ ပညာပေးပြီး အော်ဂဲနစ် စိုက်သည့် လယ်သမားများအား ဈေးကောင်းပိုရစေရန် နှင့် အော်ဂဲနစ် ဆိုင်ရာ သီးနှံအဖြစ် မှတ်ပုံတင် တံဆိပ် တပ်နိုင်စေရန် ဆောင်ရွက်ပေးခြင်း။	၄.၁.၁။ အော်ဂဲနစ် စိုက်ပျိုးလျက်ရှိသူများကို အကူ အညီများပေးခြင်း (ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး) နှင့် အော်ဂဲနစ်လက်မှတ်ရရှိစေရန်တိုင်ပင် ဆွေးနွေး ခြင်း ကူညီပံ့ပိုးမှုများဖြင့် ဆောင်ရွက်ပေးခြင်း။	၁			မြန်မာ့ဆန်များကို အော်ဂဲနစ်အဖြစ် အသိအမှတ်ပြု လက်မှတ်သုံးဆင့်စီ ရရှိရန်။	MOAI	MRF မြန်မာနိုင်ငံ အော်ဂဲနစ် သီးနှံ စိုက်ပျိုးရေးအုပ်စု	၃၀၀,၀၀၀

ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍ ပူးပေါင်းအကောင်အထည်ဖော်မည့်အဖွဲ့အစည်းများ

❑ ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍ လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် အောက်ပါအဖွဲ့အစည်းများက ဦးဆောင်အဖွဲ့အစည်းများအဖြစ်နှင့် သက်ဆိုင်ရာ အစိုးရ-ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်-

- စိုက်ပျိုးရေးဦးစီးဌာန
- စက်မှုလယ်ယာဦးစီးဌာန
- ဆည်မြောင်းနှင့် ရေအသုံးပြုမှုစီမံခန့်ခွဲမှုဌာန
- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
- စားသုံးသူရေးရာဦးစီးဌာန
- ကုန်သွယ်ရေးဦးစီးဌာန
- ဗဟိုစာရင်းအင်းအဖွဲ့
- သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန
- မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
- ရွှေဘိုပေါ်ဆန်း ထုတ်လုပ်သူများနှင့်ပြည်ပသို့တင်ပို့သူများအသင်း

ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍ အကောင်အထည်ဖော်ရန်လိုအပ်သည့် အထောက်အကူပြုကဏ္ဍများ

- ❑ ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍ လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် အောက်ပါအထောက်အကူပြုကဏ္ဍများ (Trade Support Function) ၏ ပံ့ပိုးပါဝင်မှုရှိရန် လိုအပ်ပါသည် -
 - ဘဏ္ဍာရေးဝန်ဆောင်မှုများရရှိနိုင်ရေးကဏ္ဍ (Access to Finance Sector)
 - ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ (Logistics Services Sector)
 - အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ (Quality Management Sector)
 - ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ (Trade Information Sector)
 - တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍ (Innovation and Entrepreneurship Sector)

ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍပို့ကုန်မြှင့်တင်ရေးကော်မတီဖွဲ့စည်းခြင်း

❑ ကဏ္ဍအလိုက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီများကို ၁၂-၈-၂၀၂၂ နေ့တွင် သက်ဆိုင်ရာကဏ္ဍများအလိုက် ညွှန်ကြားရေးမှူးချုပ်များနှင့် ပြင်ဆင်ဖွဲ့စည်းထားရှိပြီး ဖြစ်ပါသည်။

(၁) ဒေါက်တာရဲတင်ထွန်း ညွှန်ကြားရေးမှူးချုပ် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဦးရဲမင်းအောင်	ဥက္ကဋ္ဌ	ဒုတိယဥက္ကဋ္ဌ-၁
(၂) ဦးသုရစိုး		ဒုတိယဥက္ကဋ္ဌ-၂
(၃) ဒေါက်တာအောင်စိုးမျိုးတင် ဒုတိယညွှန်ကြားရေးမှူးချုပ် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန		
(၄) ဒေါက်တာအောင်စိုးမျိုးတင် ဒုတိယညွှန်ကြားရေးမှူးချုပ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန	အဖွဲ့ဝင်	
(၅) ဦးကိုကိုကြီး ညွှန်ကြားရေးမှူး စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန	အဖွဲ့ဝင်	
(၆) ဦးသီဟထွန်း ညွှန်ကြားရေးမှူး စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန	အဖွဲ့ဝင်	
(၇) ဒေါ်ခိုင်ခိုင်ထွေး ညွှန်ကြားရေးမှူး စိုက်ပျိုးရေးသုတေသနဦးစီးဌာန စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန	အဖွဲ့ဝင်	
(၈) ဦးဆန်းမြင့် ညွှန်ကြားရေးမှူး စားသုံးသုတေသနဦးစီးဌာန စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန	အဖွဲ့ဝင်	

(၉) ဒေါ်ပွင့်ဖြူမြင့် ဒုတိယညွှန်ကြားရေးမှူး သမဝါယမဦးစီးဌာန သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန	အဖွဲ့ဝင်	
(၁၀) ဦးအောင်နေထွန်း ဒုတိယညွှန်ကြားရေးမှူး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန	အဖွဲ့ဝင်	
(၁၁) ဒေါ်ခင်ခင်နွယ်ဖူး လက်ထောက်ညွှန်ကြားရေးမှူး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန	အဖွဲ့ဝင်	
(၁၂) ဒေါက်တာယဉ်မင်းထွန်း ဦးစီးအရာရှိ စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန	အဖွဲ့ဝင်	
(၁၃) ဦးမျိုးသူ ကျွမ်းကျင်သူ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန	အဖွဲ့ဝင်	
(၁၄) ဒေါက်တာဦးထွန်း ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်	အဖွဲ့ဝင်	
(၁၅) ဦးရာဇာမျိုး တွဲဖက်အထွေထွေအတွင်းရေးမှူး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်	အဖွဲ့ဝင်	
(၁၆) ဦးကျော်ကျော်စိုး တွဲဖက်အထွေထွေအတွင်းရေးမှူး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်	အဖွဲ့ဝင်	

(၁၇) ဒေါ်ခင်ဖြူဖြူကျော် တွဲဖက်အထွေထွေအတွင်းရေးမှူး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်	အဖွဲ့ဝင်	
(၁၈) ဦးအောင်မြင့် ဘဏ္ဍာရေးမှူး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်	အဖွဲ့ဝင်	
(၁၉) ဦးလွင်ဦး အကြံပေးပုဂ္ဂိုလ် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်	အဖွဲ့ဝင်	
(၂၀) ဒေါ်ခင်မိမိစိုး ဗဟိုအလုပ်အမှုဆောင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်	အဖွဲ့ဝင်	
(၂၁) ဦးမြင့်လွင် အမှုဆောင်အရာရှိချုပ် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်	အဖွဲ့ဝင်	
(၂၂) ညွှန်ကြားရေးမှူး ပြည်တွင်းကုန်သွယ်မှုဌာနခွဲ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန	အတွင်းရေးမှူး	
(၂၃) ဦးသောင်းတိုက်စိုး တွဲဖက်အထွေထွေအတွင်းရေးမှူး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်	တွဲဖက်အတွင်းရေးမှူး	

ကဏ္ဍအလိုက်ပို့ကုန်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီများ၏ အဓိကလုပ်ငန်းတာဝန်များ

- ဈေးကွက်ဆိုင်ရာအဓိကအခက်အခဲများနှင့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည့်နည်းလမ်းများ ပူးပေါင်းဖော်ထုတ်ရန်။
- ယှဉ်ပြိုင်နိုင်မှုစွမ်းအားကောင်းမွန်လာစေရေး ဆောင်ရွက်သွားရန်။
- အခက်အခဲများနှင့် တွေ့ရှိချက်များကိုအခြေခံ၍ လိုအပ်သောမူဝါဒများ ချမှတ်နိုင်ရေး ဆက်လက်တင်ပြဆောင်ရွက်သွားရန်။
- ရည်မှန်းချက်များ၊ စီမံကိန်းများအောင်မြင်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားရန်။
- ထုတ်ကုန်အမျိုးအစားများ၊ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများ၏ ပို့ကုန်မြှင့်တင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဟန်ချက်ညီညီတိုးတက် ရေးဆောင်ရွက်သွားရန်။

ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍအကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အခြေအနေ

- ❑ ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍ PoAs ပါ လုပ်ငန်းစဉ် (၂၅) ခုအနက် ဦးစားပေးဆောင်ရွက်ရန် လုပ်ငန်းစဉ် (၁၀) ခုကို ရွေးချယ်၍ ဦးဆောင်အကောင်အထည်ဖော်မည့် ဌာန/အဖွဲ့အစည်းများမှ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အခြေအနေများကို Sector Committee အတွင်း ပြန်လည်သုံးသပ်ဆွေးနွေးခြင်း။
- ❑ MRF မှ ထပ်မံဖြည့်သွင်းဆောင်ရွက်လိုသည့် လုပ်ငန်းစဉ် (၃) ခုကို Sector Committee အတွင်း ညှိနှိုင်း၍ ထည့်သွင်း ဆောင်ရွက်ခြင်း။
- ❑ ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍ PoAs ပါ လုပ်ငန်းစဉ်များအကောင်အထည်ဖော်ရာတွင် အောက်ပါအတိုင်း ဘဏ္ဍာငွေ ဖြည့်တင်းဆောင်ရွက်ရန် ဖြစ်ပါသည်-
 - ဘဏ္ဍာငွေသုံးစွဲမှုရရှိနိုင်မှု ဆွေးနွေးခြင်း။
 - နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေမှ တိုက်ရိုက်တင်ပြတောင်းခံသုံးစွဲခြင်း။
 - ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
 - အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
 - နိုင်ငံတကာအလှူရှင်များ၏ ကူညီထောက်ပံ့မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။

ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍအတွက် စီမံကိန်းတောင်းခံထားမှုအခြေအနေ

- ❑ မြန်မာကုန်သွယ်မှုနှင့်တင်ရေးအဖွဲ့မှ Lancang-Mekong Special Cooperation Fund 2023 ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ ပေးပို့လာသည့် “Natural Fertilizer Production Project in Ayeyarwady Delta” စီမံကိန်း၏ Proposal ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ ပေးပို့ထားပါသည်။
- ❑ လက်ရှိတွင် တရုတ်နိုင်ငံဖက်မှ အကြောင်းပြန်ကြားလာခြင်းမရှိသေးပါ။

သုံးသပ်အကြံပြုချက်

- ၁။ အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ကို အစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ နိုင်ငံတကာအသင်းအဖွဲ့များကသိရှိပြီး စိတ်ဝင်စားလာအောင် ဆောင်ရွက်ရန်။ (Marketing)
- ၂။ လုပ်ငန်းစီမံချက် (PoA) လုပ်ငန်းစဉ်များ (Activities) များကို ဆောင်ရွက်ရန်အတွက် အဆိုပြုစီမံချက် (Project Proposals) များပြင်ဆင်ရေးဆွဲထားရန်။ (Project Bank)
- ၃။ ဌာနဆိုင်ရာများကလည်း ဘဏ္ဍာငွေကြေးရရှိရေးအတွက် Project Proposals ခိုင်ခိုင်မာမာဖြင့် နိုင်ငံတော်ရန်ပုံငွေရရှိရေးဆောင်ရွက်ရန်။ (Budget Allotment Approval)
- ၄။ နိုင်ငံတော်ရန်ပုံငွေအပြင် နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများ၊ နှစ်နိုင်ငံဆွေးနွေးမှုများမှ ရရှိနိုင်မည့် အထောက်အပံ့၊ ချေးငွေ၊ နည်းပညာအကူအညီများ ရယူနိုင်ရေး တစ်စိုက်မတ်မတ်ဆောင်ရွက်ရန်။ (Eg. ASEAN, ACMECS, AJC, AKC, GMS, Lancang-Mekong Cooperation, Bilateral Programmes)

သုံးသပ်အကြံပြုချက် (အဆက်)

- ၅။ ကဏ္ဍအလိုက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (Sector Development Committee-SDC) အစည်းအဝေးများ ပုံမှန်ကျင်းပရန် ကော်မတီအဖွဲ့ဝင်များမှာ အလုပ်တာဝန်များသူများဖြစ်၍ အမှန်တကယ်လက်တွေ့လုပ်ကိုင်နိုင်မည့်သူများ၊ ဆုံးဖြတ်ချက်ပေးနိုင်မည့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသူများဖြင့် ပြန်လည်ဖွဲ့စည်းသင့်က ဖွဲ့စည်းရန်။
- ၆။ အစိုးရဌာနအချင်းချင်း (G to G) ၊ ပုဂ္ဂလိကအချင်းချင်း (B to B) ၊ အစိုးရနှင့် ပုဂ္ဂလိကအချင်းချင်း (G to B) ပေါင်းစပ်ညှိနှိုင်းမှုများ အားကောင်းရန်လိုအပ်ခြင်း။ (Vertical / Horizontal)
- ၇။ လက်တွေ့အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းစဉ် (Activities) များကို ဦးစားပေးရွေးချယ်၍ ဆောင်ရွက်ရန်လိုအပ်ခြင်း။

**Thank
You**

